

II က၊ <yin kwe:> 伤心，心碎，断肠：သမီးလေးခုကွဲရောက် သွားယင်ကျမ ~ ရချေရဲ့။ 要是女儿发生危险，我的心将会 碎的。

ရင်ကွဲဝရပ် န၊ <yin gwe: z-yat> 一种缅式对间亭式建筑 (亭内有两间房相对，中间为过道)

ရင်ကွဲနာကျ က၊ <yin gwe: na kya'> 极度悲伤，悲痛欲绝， မှားမှန်းသိပြီး ~ သေရောတဲ့။ 据说他知道错了以后，便悲 伤而死。

ရင်ကွဲပက်လက် က၊ <yin gwe: pet let> 伤心地，悲痛欲绝， ~ ဖြစ်ရရှာ၏။ 悲痛欲绝。

ရင်ကွဲမြူး န၊ <yin gwe: hmyon:> 并在一起捕鱼虾用的 双鱼筍

ရင်ခံ I န၊ <yin gan> ①围嘴儿，围兜 ②穿 ထိုင်မသိမ်း 时 衬在胸前的布 II က၊ <yin khan> 肚子胀，腹胀

ရင်ခေါင်း န၊ <yin gaun:> 【解】胸腔，胸膛

ရင်ခေါင်းနာ က၊ <yin gaun: na> (因胃热引起的)胸疼，心 口痛

ရင်ခေါင်းသံ န၊ <yin gaun: dhan> 从胸腔发出的声音

ရင်ခတ် န၊ <yin gat> 【植】冠梔子，(梔子属树名，分为两 类，一为 ရင်ခတ်ကြီး Gardenia coronaria 高40—50呎； 一为 ရင်ခတ်ကလေး Gardenia obtusifolia 木质坚硬，可 作梳子或雕刻用)

ရင်ခတ်လက်တီး က၊ <yin khat let ti:> ①惊奇 ②捶胸顿 足

ရင်ခန် က၊ <yin khon> 心跳

ရင်ချို က၊ <yin khi> 胸脯丰满

ရင်ချင် န၊ <yin khi> 【植】菜棕(通指各种棕榈树，其嫩叶 苞可作菜)

ရင်ချင်းကပ် က၊ <yin gyin: kat> = ရင်ချင်းအပ်

ရင်ချင်းအပ် က၊ <yin gyin: at> 胸贴着胸，(喻)亲密无间

ရင်ချောင် က၊ <yin khyau> ①胸口舒畅 ②(喻)心情舒 畅

ရင်ချိုင့် I န၊ <yin gyain'> 胸口，心窝 II က၊ <yin kh- yain'> 胸脯塌陷

ရင်ချိုင့်ရိုး န၊ <yin gyain' yo:> 胸骨

ရင်ချပ် န၊ <yin khyat> 胸部瘦小

ရင်ခွဲ က၊ <yin khwe:> 剖开胸脯，开胸： ~ ကား 对开的 帷幕 / ~ လုံချည် 不缝合的筒裙 / ~ အင်္ကျီ 对襟衣服 / ~ ထမီ 不缝合的女筒裙

ရင်ခွဲခန်း န၊ <yin gwe: khan:> = ရင်ခွဲရုံ

ရင်ခွဲရုံ န၊ <yin gwe: yon> (医院的)太平间

ရင်ခွင် န၊ <yin gwin> 怀抱，胸部

ရင်ခွင်ပိုင် I န၊ <yin gwin bait> ①摄政者 ②幼主： ~ ဘုရင် 幼主 / ~ အဖွဲ့ 摄政委员会 / ~ အုပ်ချုပ်ခြင်း 摄

政 II က၊ <yin gwin pait> ①怀抱： သားငယ်ကို ~ ထားသည်။ 抱着小儿子。②爱护： ယဉ်ကျေးမှုအမွေအနှစ်ကို ~ ထားသည်။ 应该爱护文化遗产。

ရင်ငွေ့လှုံ က၊ <yin ngwei' hlon> 偎依在……怀里： ကြက် ပေါက်စလေးတွေကကြက်မကြီး ~ နေကြတယ်။ 小鸡都偎依在 母鸡的胸窝下。 / ရွှေ ~ သားကြေးမုံ 心肝宝贝儿子

ရင်ငွေ့လှုံဆရာ န၊ <yin ngwei' hlon hs-ya> 江湖术士，江湖 骗子

ရင်စေ့ I က၊ <yin sei' / yin si'> = ရင်ကြားစေ့ II န၊ <yin zei' / yin zi'> 对襟的(衣服)

ရင်စေ့အင်္ကျီ န၊ <yin zei' in: gyi / yin zi' in: gyi> 对襟 衣

ရင်စို့ န၊ <yin zo'> 喉以下胸脯以上的部位

ရင်စည်း I န၊ <yin zi:> ①(古)(妇女的)紧身胸衣 ②围 嘴，兜肚，③佛塔或铜钟上部的带状环纹(见 စေတီ图)

II က၊ <yin si:> (用布或围巾)围在胸前

ရင်စပ် န၊ <yin zat> 胸口

ရင်ဆာ က၊ <yin hsa> ①胃不适 ②饿

ရင်ဆူးတောင် န၊ <yin hsu: daun> 胸鳍(见 ဆူးတောင်图)

ရင်ဆို့ က၊ <yin hso'> 憋气，胸口憋闷；心酸： မိမိအပြစ်ကိုမိမိ စဉ်းစားလိုက်သောအခါလှရွှေအသို့ ~ ရှိလာတော့၏။ 拉瑞想起 自己的遭遇感到心酸。

ရင်ဆို့နာ န၊ <yin hso' na> 【医】胸闷，憋气

ရင်ဆုံမချို က၊ <yin hsan' m-khyi> 痛苦不堪，痛心

ရင်ဆိုင် I က၊ <yin hsain> ①面临，面对着： တယောက်နှင့်တ ယောက် ~ မိကြသည်။ 两人相遇。 / ရေနံပြဿနာနှင့် ~ နေရ သည်။ 面临着石油问题。②对付，应付： တွေ့ကြုံခဲစားရမည့် ဒုက္ခအမျိုးမျိုးကို ~ နိုင်ရန်ပြင်ဆင်ထားသည်။ 作好应付即将面 临的各种困难的准备。 II က၊ <yin zain> 面对面地： ~ တွေ့သည်။ 迎面遇见。 / ~ တိုက်ပွဲ 遭遇战

ရင်ဆိုင်တိုး က၊ <yin zain to:> 遇上，碰上，撞上： မတွေ့ချင်သူ နှင့်မှ ~ နေတတ်သည်။ 常会偏偏迎面碰见不想见的人。

ရင်ဆိုင်တိုက် က၊ <yin zain tait> 撞上，相遇，遭遇，邂逅

ရင်ဆိုင်တွေ့ က၊ <yin zain twei'> 面临，相逢，碰上，相遇

ရင်ဆိုင်ပက်ပါ က၊ <yin zain pet pa> 面对面地，迎面： ~ တွေ့သည်။ 迎面碰上了。

ရင်ညွန့် န၊ <yin nyun'> 心窝

ရင်ညွန့်ရိုး န၊ <yin nyun' yo:> 【解】胸骨剑突

ရင်ညွန့်ရိုးနု န၊ <yin nyun' yo: nu'> 【解】胸骨剑突软骨

ရင်တဖို က၊ <yin t-pho bo> 提心吊胆，忐忑不安，胆战 心惊： ဆပ်ကပ်ကို ~ နှင့်ကြည့်ကြသည်။ 杂技使观众感到胆 战心惊。 / မျှော်လင့်ခြင်းကြီးစွာနှင့် ~ ဖြစ်လျက်ရှိတော့သည်။ 心情十分不安地期待着。

ရင်တမမ က၊ <yin t-ma' ma'> 提心吊胆，担惊受怕： ဆွေ